



သယ်ယူပို့ဆောင်မှု အခ
လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြား

Gold Senior/Pensioner Opal
ကတ်ပြား

အချက်အလက်စာလွှာ

ခိုလှုံ့ခွင့်တောင်းခံသူများအတွက် သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားနှင့် Gold Opal ကတ်ပြား

အသက်အရွယ်မရွေး အရည်အချင်း ပြည့်မီသော ခိုလှုံ့ခွင့်တောင်းခံသူများသည် အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြား နှင့် Gold Opal ကတ်ပြားကို ယခု အွန်လိုင်းတွင် လျှောက်ထားနိုင်သည်။

မည်သူ အရည်အချင်း ပြည့်မီသနည်း။

- လျှောက်ထားသူများသည် NSW တွင် အမြဲတမ်း နေထိုင်နေရမည်ဖြစ်ပြီး၊ နှင့်
 - NSW အတွက် သယ်ယူပို့ဆောင်ရေးက အသိအမှတ်ပြုထားသည့် ခိုလှုံ့ခွင့်တောင်းခံသူ ပံ့ပိုးထောက်ပံ့ရေး အေဂျင်စီများ* အနက်တစ်ခုခုမှ အကူအညီကို လက်ခံနေရမည်ဖြစ်ကာ၊ နှင့်
 - ခိုလှုံ့ခွင့်တောင်းခံသူတစ်ယောက် အနေဖြင့် ယာယီ ဝိဇာတစ်ခုကို လျှောက်ထားနေရမည်၊ သို့မဟုတ်
 - ခိုလှုံ့ခွင့်တောင်းခံသူတစ်ယောက် အနေဖြင့် ယာယီ ဝိဇာတစ်ခုကို လက်ရှိ ကိုင်ဆောင်ထားရမည်၊ သို့မဟုတ်
 - ခိုလှုံ့ခွင့်တောင်းခံသူတစ်ယောက်အနေဖြင့် အဆင့်အတန်း သတ်မှတ်မှုတစ်ခုကို အယူခံပင်နေရမည်။

* ခိုလှုံ့ခွင့်တောင်းခံသူ ပံ့ပိုးထောက်ပံ့ရေး အေဂျင်စီများစာရင်းကို transportnsw.info/asylum-seekers တွင် တွေ့ရှိနိုင်ပါသည်။

Gold Opal ကတ်ပြား နှင့် ခရီးသွားခြင်း၏ အကျိုးကျေးဇူးများ

- ယာဉ်စီးခများမှာ တစ်နေ့လျှင် \$2.50 အကျိုးပင်သည်။
- သင် သိမ်းထားပြီး ပြန်သုံးနိုင်သည့် စမတ်ကတ် လက်မှတ်တစ်ခု၏ အဆင်ပြေမှု

သယ်ယူပို့ဆောင်ရေးအခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြား၏ အကျိုးကျေးဇူးများ

- သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားသည် သင့်အား Opal ကွန်ရက်အတွင်း ကတ်တစ်ခုကို အသုံးပြုခွင့် ရရှိနိုင်စေသည်။
- ၎င်းသည် ဒေသဆိုင်ရာ ဧရိယာများရှိ မြို့တွင်း ဘတ်စ်ကားအတွက် \$2.50 ပင်စင်စား အပျော်ခရီး လက်မှတ်၊ \$2.50 ဒေသဆိုင်ရာ အပျော်ခရီး နေ့စဉ် လက်မှတ်အပါအဝင် လျှော့ပေါ့ပေးမှု လက်မှတ်များ သို့မဟုတ် ယာဉ်စီးခ ထက်ပက် လျှော့ပေါ့ပေးမှု လက်မှတ်များကိုလည်း သင့်အား ပယ်ယူနိုင်ခွင့် ရရှိစေသည်။
- Gold Opal ကတ်ပြားဖြင့် ခရီးသွားစဉ် သင်သည် သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားကို ကိုင်ဆောင်ထားရမည် သို့မဟုတ်ပါက သင့်အား အက်ရိုက်နိုင်သည်။

လျှောက်ထားနည်း

- transportnsw.info/asylum-seekers တွင် ဖော်ပြထားသည့် ခိုလှုံ့ခွင့်တောင်းခံသူ ပံ့ပိုးထောက်ပံ့ရေး အေဂျင်စီများ (ရွေးချယ်သတ်မှတ်ထားသည့် အေဂျင်စီများ) အနက်တစ်ခုခုသို့ သွားပြီး သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားနှင့် Gold Opal ကတ်ပြားတစ်ခုကို လျှောက်ထားရာတွင် အကူအညီတောင်းခံပါ။ မှတ်ချက်။ ရွေးချယ်သတ်မှတ်ထားသည့် ဤအေဂျင်စီများအနက်တစ်ခု မှတစ်ဆင့်သာ သင် လျှောက်ထားနိုင်သည်။
- သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားနှင့် Gold Opal ကတ်ပြားတစ်ခုကို လိပ်စာတစ်ခုသို့သာ ပေးပို့နိုင်သည်။

လျှောက်ထားရန် တစ်စုံတစ်ရာ ကုန်ကျပါသလား

- သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားနှင့် Gold Opal ကတ်ပြားတစ်ခု လျှောက်ထားရာတွင် အခကြေးငွေ ကုန်ကျခြင်းမရှိပါ။ သို့ရာတွင် ခရီးသွားရန် သင် တန်ဖိုးထပ်ထည့်ရန် တကယ် လိုအပ်သည်။

ပြန်ဖြည့်နည်း

- သင်၏ Gold Opal ကတ်ကို တန်ဖိုးထပ်ထည့်ရန် အောက်ပါနေရာများသို့ သွားပါ။
 - Opal ကွန်ရက် တစ်ဝန်းလုံးရှိ ရွေးချယ်ထားသော နေရာများရှိ Opal ပြန်ဖြည့်စက်များ
 - Opal လက်လီရောင်းချသူများ (သင့်အနီးဆုံး ရောင်းချသူကို ရှာဖွေရန် retailers.opal.com.au ကို ဝင်ရောက်ကြည့်ရှုပါ။)
 - opal.com.au
 - **13 67 25 (13 OPAL)**
- တယ်လီဖုန်း သို့မဟုတ် အွန်လိုင်း ပြန်ဖြည့်မှုများသည် အကျိုးသက်ရောက်ရန် မိနစ် ၆၀ အထိ ကြာနိုင်သည်။

ခရီးသွားနည်း

- ခရီးစဉ်တစ်ခုစီ၏ အစနှင့် အဆုံးတွင် သင့် Opal ကတ်ကို Opal ကတ် ဖတ်စက်တစ်ခုတွင် အတတ်နှင့် အဆင်း၌ တို့ထိပါ။
- Opal ကတ် ဖတ်စက်များကို ရထားဘူတာများ၊ ဘတ်စ်ကားများပေါ်၊ ကုတိုးဆိပ်များနှင့် အပေါ့စားရထား မှတ်တိုင်များတွင် ရရှိနိုင်ပါသည်။
- သင်သည် အကြိမ်တိုင်းတွင် အတတ်နှင့် အဆင်း၌ ကတ်ပြားကို တို့ထိရမည်ဖြစ်ပြီး သင်၏ သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားကို ကိုင်ဆောင်ထားရမည်။ သို့မဟုတ်ပါက သင့်အား ဒဏ်ရိုက်နိုင်သည်။

ခိုလှုံ့ခွင့်တောင်းခံသူ Gold Opal ကတ် သက်တမ်းကုန်ဆုံးမှု

- အရည်အချင်းပြည့်မီသော ခိုလှုံ့ခွင့်တောင်းခံသူများအတွက် Gold Opal ကတ်များသည် ထုတ်ပေးသည့် နေ့စွဲမှ ၁၂ လ တရားဝင်သည်။
- သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရပိုင်ခွင့်ကတ်ပြားသည်လည်း ၁၂ လ အတွက် တရားဝင်သည်။
- အရည်အချင်းပြည့်မီသောခိုလှုံ့ခွင့်တောင်းခံသူများသည် သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရပိုင်ခွင့်ကတ်ပြားနှင့် Gold Opal ကတ်ပြားကို နောက်ထပ် ၁၂ လအတွက် သက်တမ်းတိုးနိုင်ကြသည်။ ဤသို့ပြုလုပ်ရန် ၎င်းတို့သည် ခိုလှုံ့ခွင့်တောင်းခံသူ ပံ့ပိုးထောက်ပံ့ရေး အေဂျင်စီတစ်ခုသို့ သွားရောက်ရန် လိုအပ်သည်။ (ယခင် စာမျက်နှာကို ကြည့်ပါ)

သင့် Opal ကတ် ပျောက်ဆုံး သို့မဟုတ် အခိုးခံရလျှင်

- သင့် Gold Opal ကတ်ကို သင် မှတ်ပုံတင်လျှင် အကယ်၍ ထိုကတ်ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက သင်၏ လက်ကျန်ငွေကို သင် ကာကွယ်နိုင်သည်။
- သင်၏ မှတ်ပုံတင်ထားသော ကတ်သည် ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက **13 67 25 (13 OPAL)** ကို ဖုန်းဆက်ပါ။ သင်၏ လက်ကျန်ငွေကို သင် ဖုန်းဆက်သည့် အချိန်မှစ၍ ကာကွယ်ပေးထားပြီး ကတ်ပြားအသစ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်သည်။
- Gold Opal ကတ် အစားထိုးကတ်တစ်ခု ရယူလိုလျှင် (ဝန်ဆောင်ခတစ်ခု ကျသင့်နိုင်သည်) သင်သည် **13 67 25 (13 OPAL)** ကို ဖုန်းဆက်ရန် လိုအပ်လိမ့်မည်။

သင်၏ သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားလျှင် သို့မဟုတ် အခိုးခံရလျှင်

- သင်၏ သယ်ယူပို့ဆောင်ရေး အခ လျှော့ပေါ့ပေးမှု ရပိုင်ခွင့်ကတ်ပြား ပျောက်ဆုံးသွားပါက သို့မဟုတ် အခိုးခံရပါက အစားထိုးကတ်ပြားတစ်ခု ရရှိရန်အတွက် transportnsw.info/asylum-seekers ကို သွားပါ သို့မဟုတ် **131 500** ကို ဖုန်းဆက်ပါ။ (ဝန်ဆောင်ခတစ်ခု ကျသင့်နိုင်သည်)

သင်၏ Gold Opal ကတ်ကို အဘယ်ကြောင့် မှတ်ပုံတင်သနည်း။

- သင့်ကတ် သက်တမ်းကုန်ဆုံးတော့မည့်အချိန်တွင် ကျွန်ုပ်တို့က သင့်အား သတိပေးနိုင်သည်။
- သင့်ကတ် ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက သင့်ကတ်၏ လက်ကျန်ငွေကို ကာကွယ်ထားလိမ့်မည်။
- သင့်ကတ် သက်တမ်းကုန်ဆုံးသွားသောအခါ အသုံးမပြုသော မည်သည့် လက်ကျန်ငွေကို မဆို သင် ပြန်လည်ထုတ်ယူနိုင်လိမ့်မည်။
- သင့်ကတ်ကို မှတ်ပုံတင်ရန် **13 67 25 (13 OPAL)** ကို ဖုန်းဆက်ပါ သို့မဟုတ် opal.com.au ကို ဝင်ရောက်ကြည့်ရှုပါ။

အချက်အလက်များ ပိုမိုလိုအပ်ပါသလား။

- အရည်အချင်းပြည့်မီသော ခိုလှုံ့ခွင့်တောင်းခံသူများအတွက် သယ်ယူပို့ဆောင်မှု အခ လျှော့ပေါ့ပေးမှု ရရှိပိုင်ခွင့် ကတ်ပြားနှင့် ပတ်သက်သည့် အချက်အလက်များ ပိုမို လိုအပ်ပါက transportnsw.info/asylum-seekers ကို ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် **131 500** ကို ဖုန်းဆက်ပါ။
- အရည်အချင်းပြည့်မီသော ခိုလှုံ့ခွင့်တောင်းခံသူများအတွက် Gold Opal ကတ်ပြားနှင့် ပတ်သက်သည့် အချက်အလက်များ ပိုမို လိုအပ်ပါက opal.com.au ကို ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် **13 67 25 (13 OPAL)** ကို ဖုန်းဆက်ပါ။